

7
 -နွံ-သား-မျး
 H5455
 -နွံ-ရာမာ
 H7484
 -နွံ-သာဗတ
 H5454
 -နွံ-တာဝိလ
 H2341
 သဗေ
 H5434
 ကုရု
 -နွံ-သား-မျး

: ကုရု
 -နွံ-ဒေဒါန်
 H7614
 ရုမေ
 H7484

ကုရုသားကား၊ သဘော၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတုတခေါတည်း။ ရာဂမသားကား၊ ရှုဘော၊ ဒေဒါန်တည်း။

8
 -ဗွံ-မဏ္ဍိ
 H0776
 သူရဲ
 H1368
 -သို့-ဖဏ္ဍိ
 H1961
 စတင်၍
 သူ
 H1931
 နိမိရဒေ
 H5248
 -ကို
 H0853
 မွေး၍
 H3205
 -နွံ-ကုရု

ကုရုသည် သားနိမိရဒေကိုလည်း ရသေး၏။ ထိုသားသည် မဏ္ဍိပြုမိမှာ အဦးစွမ်းနိုင်သော သူဖဏ္ဍိ၏။

9
 ဆိုအပ်၍
 H0559
 -ထို-ကဏ္ဍ
 -လဲ
 -အပေါ်
 ထာဝရဘုရား
 H3068
 -ရှု
 H6440
 အမဲလိုက်ခဏ္ဍ
 သူရဲ
 H1368
 ဖဏ္ဍိ
 H1961
 သူ
 H1931

: ကုရု
 ထာဝရဘုရား
 H3068
 -ရှု
 H6440
 အမဲလိုက်ခဏ္ဍ
 သူရဲ
 H1368
 -ကွဲသို့-နိမိရဒေ
 H5248

ထာဝရဘုရားရှုမှ အားကီးသော မုဆိုးဖဏ္ဍိ၏။ ထိုကဏ္ဍ စကားပုံ၌ကား၊ ဘုရားရှုနိမိရဒေ၊ အားကီးမုဆိုး၊ ပုဂ္ဂိုလ်သည်လိုဟု စပ်ဆိုသတည်း။

10
 -ဗွံ-ပဏ္ဍိ
 H0776
 -နွံ-ကာလနဓ
 -နွံ-အကုကဒ်
 H0390
 -နွံ-ဧရက်
 H0751
 ဗာဗုလုန်
 H0894
 သူ-ဧ-နိင်
 H4467
 အစ
 H7225
 -နွံ-ဖဏ္ဍိ
 H1961

: ကုရု
 ရှိနာ
 H8152

သူ၏ နိင်အဦးကား၊ ရှိနာပဏ္ဍိ ဗာဗုလုန်မိ၊ ဧရက်မိ၊ အကုကမိ၊ ကာလနဓမိ၊ ပြောင်း။

11
 ရဟေဓဘုတ်
 H7344
 -နွံ-ကို
 H0853
 နိနဝေ
 H5210
 -ကို
 H0853
 -နွံ-တည်၍
 H1129
 အာရုရ
 H0804
 ထွက်၍
 H3318
 -ထို-ထို
 H1931
 -ထို-မဏ္ဍိ
 H0776
 -မှ

: ကလ
 H3625
 -နွံ-ကို
 H0853
 မိ

ထိုပဏ္ဍိမှာ အာရုရပဏ္ဍိသို့သွား၍ နိနဝေမိ၊ ရဟေဓဘုတ်မိ၊ ကာလနဓမိ၊ ပြောင်း။

12
 -ထို-ကီးမားသော
 -ထို-မိ
 ဖဏ္ဍိ
 H1931
 ကာလ
 H3625
 -နွံ-ကဏ္ဍ
 H0996
 နိနဝေ
 H5210
 ကဏ္ဍ
 H0996
 ရသေင်
 H7449
 -နွံ-ကို
 H0853

နိနဝေမိနှင့်၊ ကာလမိ၊ ဖဏ္ဍိမိ၊ ကီးမားသော မိ၊ ပြောင်းဟူသော ရသေင်မိ၊ ပြောင်း တည်ဆောက် လ၏။

13
 နာဖတုခိမ
 H5320
 -နွံ-ကို
 H0853
 လဟာဗိမ
 H3853
 -နွံ-ကို
 H0853
 အာနာဗိမ
 H6047
 -နွံ-ကို
 H0853
 လုဒိမ
 H3866
 -ကို
 H0853
 မွေး၍
 H3205
 -နွံ-မိဇရသိမ
 H4714

မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနုမိမ်လူ၊ လဟာမိမ်လူ၊ နတုတုဟိမ်လူ၊

ᠠᠨᠠ	ᠮᠢᠨᠠ	ᠮᠤ	ᠠᠨᠠ	ᠠᠨᠠ	ᠮᠢᠨᠠ	ᠠᠨᠠ	ᠮᠢᠨᠠ	ᠠᠨᠠ	14
-နွဲ့-ကို	ဖိလိတုတိ	-မှ-ထို	ထွက်ကကြွ	-ထို	ကာသလုခိမ	-နွဲ့-ကို	ပါတရသိမ	-နွဲ့-ကို	
H0853	H6430	H8033	H3318		H3695	H0853	H6625	H0853	
							ᠨ	: ᠮᠢᠨᠠ	
							ᠰ	ကာဖတေရိမ	
								H3732	

ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတုတေရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတုတိလူဖွဲ့ သတည်း။

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	15
ဟသေ	-နွဲ့-ကို	သူ-၏-သားဦး	ဇိဒန်	-ကို	မွေး၍	-နွဲ့-ခါနာန်	
H2845	H0853	H1060	H6721	H0853	H3205		

ခါနာန်သား အကကြီးကား၊ ဇိဒန်။ ထိုနောက် ဟသေ။

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	16
-ထို-ဂိရဂါရို	-နွဲ့-ကို	-ထို-အာမေရိ	-နွဲ့-ကို	-ထို-ယဗေသိ	-နွဲ့-ကို	
H1622	H0853	H0567	H0853	H2983	H0853	

ထိုနောက် ယဗေသိလူ၊ အာမေရိလူ။ ဂိရဂါရို လူ၊

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	17
-ထို-သိန်	-နွဲ့-ကို	-ထို-အာရကိ	-နွဲ့-ကို	-ထို-ဟိဝိ	-နွဲ့-ကို	
H5513	H0853	H6208	H0853	H2340	H0853	

ဟိဝိ လူ၊ အာကိလူ၊ သိန်လူ၊

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	18
ပန်ကျဲကကြွ	-နွဲ့-နောက်	-ထို-ဟာမသိ	-နွဲ့-ကို	-ထို-ဇေမေရိ	-နွဲ့-ကို	-ထို-အာရဝါဒိ	-နွဲ့-ကို
		H2577	H0853	H6786	H0853	H0721	H0853
						: ᠠᠨᠠ	ᠠᠨᠠ
						-ထို-ခါနာန်	အမျိုးအစားများ
							H4940

အာဝါဒိ လူ၊ ဇေမေရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပဋိကဋြာဇော။

ᠠᠨᠠ	19							
ဂါဇ	-သို့	ဂရော	သင်-လာသည့်-အခါ	-မှ-ဇိဒန်	-ထို-ခါနာန်	နယ်နိမိတ်	-နွဲ့-ဖွဲ့၍	
H5804	H5704	H1642	H0935	H6721		H1366	H1961	
: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	
လာရှု	-သို့	-နွဲ့-ဇေဗိုယိမ	-နွဲ့-အာဒေ	-နွဲ့-ဂါမေရေ	သေဒု	သင်-လာသည့်-အခါ		
H3962	H5704	H6636	H0126	H6017	H5467	H0935		

ခါနာန်အမျိုးသား နရောပဋိနယ်သည် ဇိဒန်မြို့ဂရောမြို့ဂါဇမြို့တိုင်အောင်၎င်း တဖန်သေဒုမြို့ဂါမေရေမြို့အာဒေမြို့ ဇေဘိုင်မြို့တို့လွန်၍ လာရှုမြို့တိုင်အောင်၎င်း ရှိသတည်း။

[ဝဏ္ဏပုဒ်](#) [ဝဏ္ဏပုဒ်](#) [ဝဏ္ဏ](#) [ဝဏ္ဏ](#) [ဝဏ္ဏ](#) 20
[-သို့-သူတို့-၏-ဘာသာစကားများ](#) [-သို့-သူတို့-၏-အမျိုးအစားများ-အလိုက်](#) [ဟာမ](#) [သား-များ](#) [ဤ](#)
[H3956](#) [H4940](#) [H2526](#) [H0428](#)

ဝ : [ဝဏ္ဏ](#) [ဝဏ္ဏ](#)
 ၆ - [သို့-သူတို့-၏-လူမျိုးများ](#) [-သို့-သူတို့-၏-ပဋိ](#)
[H0776](#)

ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပဋိအပဋိ အတိုင်းတိုင်း၌ နသေစာ ဟာမသားများ ဖြစ်သည်။

[ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) 21
[ညီအစ်ကို](#) [ဗေ](#) [သား-များ](#) [အလုံးစုံသော](#) [အဖ](#) [သူ](#) [-လည်း](#) [မွေးဖွားခြင်းခံ၍](#) [-နှင့်-သို့-ရှုမေ](#)
[H0251](#) [H5677](#) [H3605](#) [H0001](#) [H1931](#) [H1571](#) [H3205](#) [H8035](#)
[: ဂုဏ်](#) [ဂုဏ်](#)
[-ထို-ကဏ္ဍ](#) [ယာဖက်](#)
[H3315](#)

ယာဖက်ညီ၊ ဟဗေဋ္ဌအပေါင်းတို့၏ အဘ၊ ရှုမေသည်လည်း သားများကိုမငြိလ၏။

[: ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) 22
[-နှင့်-အာရာမ](#) [-နှင့်-လုဒ](#) [-နှင့်-အာဖါကရုဒ်](#) [-နှင့်-အာရှရ](#) [လောမ](#) [ရှုမေ](#) [သား-များ](#)
[H0758](#) [H3865](#) [H0775](#) [H0804](#) [H5780](#) [H0758](#) [H8035](#)

ရှုမေသားကား၊ လေ၊ အာရှရ၊ အာဖါဒ်၊ လုဒ၊ အာရံတည်း။

[: ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) 23
[-နှင့်-မာရ](#) [-နှင့်-ဂသော](#) [-နှင့်-ဟုလ](#) [ဥဇ](#) [အာရာမ](#) [-နှင့်-သား-များ](#)
[H4851](#) [H1666](#) [H2343](#) [H5780](#) [H0758](#)

အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂသော၊ မာရတည်း။

[: ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) 24
[ဗေ](#) [-ကို](#) [မွေး၍](#) [-နှင့်-ရှုလ](#) [ရှုလ](#) [-ကို](#) [မွေး၍](#) [-နှင့်-အာဖါကရုဒ်](#)
[H5677](#) [H0853](#) [H3205](#) [H7974](#) [H7974](#) [H0853](#) [H3205](#) [H0775](#)

အာဖါသားရှုလ၊ ရှုလသားဟဗေဋ္ဌတည်း။

[ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) 25
[-အကခြင်းမူကား](#) [ပလေက်](#) [-ထို-တစ်](#) [အမည်](#) [သားများ](#) [နစ်](#) [မွေးဖွားခြင်းခံ၍](#) [-နှင့်-သို့-ဗေ](#)
[H3355](#) [H3355](#) [H6389](#) [H0259](#) [H8034](#) [H8147](#) [H3205](#) [H5677](#)
[: ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#) [ဂုဏ်](#)
[ယဇကတန်](#) [သူ-၏-ညီအစ်ကို](#) [-နှင့်-အမည်](#) [-ထို-မကြီး](#) [ခွဲခြားခြင်းခံ၍](#) [-သို့-သူ-၏-ရက်](#)
[H3355](#) [H0251](#) [H8034](#) [H0776](#) [H6385](#) [H3117](#)

ဟဗေဋ္ဌသည်လည်း သားနှစ်ယောက်ကို မငြိလ၏။ သားတယောက်ကား၊ ဖလက်အမည်ရှိ၏။ အကခြင်းမူကား၊ သူလက်ထက်၌ မကြီးကို ခွဲဝေ၏။ သူ၏ညီကား၊ ယုတုတန် အမည်ရှိ၏။

[တၢ်န့ၣ်-ကို](#) [တၢ်က့ၣ်ဒုၣ်](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

26

:တၢ်
 ယၢၤ
[H3392](#)

ယုတုတန်သားကား၊ အာလမဓဒဒ်၊ ရှုလေပ်၊ ဟာဇာမဝက်၊ ယၢၤ

[:တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

27

ဟဒါရံ၊ ဥလေ၊ ဒိကာလ၊

[:တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

28

ဩဗလအဘိမလေ၊ ရှုဘေ၊

[:တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

29

ဩဖိရဟဝိလ၊ ယၢၤဗေပ်၊ ဤသူအပဒါးတို့ သည် ယုတုတန်သားဖဵုသတည်း။

[:တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

30

သူတို့နရောမူကား၊ မရေမ့ၣ်ဩသည် အရှုၣ် မျက်နှာၣ်သဖောတဇာင်တိုင်အဇာင် ရှိသတည်း။

[တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

31

ဤသူတို့သည် သီးခဵုးသဇာ အမျိုးအနွယ်၊ သီးခဵုးသဇာ ဘာသာအလိုက်၊ အပဵုးပဵုးအတိုင်းတိုင်း တို့ၣ်နုၣ်သေဇာ ရှုမေသားများဖဵုသတည်း။

[တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

32

[:တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#) [တၢ်န့ၣ်-ကို](#)

ဤရှုကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသဇာ နဇာသား ဆွစေၣ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရလေ့မ်းမိုးသဇာနဇာက်၊ မဵုကဵုပဵုးမာ သီးခဵုးသဇာ တိုင်းပဵုး တို့ကိုတည်ထဇာင်ကဵုဂဵုး။